

Refugee Transportation Guide (Akron)

ဒုက္ခသည်များအတွက် ခရီးသွားလမ်းညွှန်(အက်ခရွန်)

သင်၏နေအိမ်မှ ကျန်းမာရေးစောင့်ရှောက်မှုအာမခံကဒ်ပြားဖြင့် ခရီးသွားလာခြင်း

ကျန်းမာရေးစောင့်ရှောက်မှုအာမခံကဒ်ပြားသည် သင်၏နေအိမ်မှ ကျန်းမာရေးနှင့် ပတ်သက်သည့် ရက်ချိန်းများ ဆီသို့ သွားလာရေးအတွက် သင်ကိုယ်တိုင် သို့မဟုတ် သင်၏မိသားစုဝင်များ လိုအပ်၍ ခေါ်ဆိုသည့်အခါနှင့် ထိုသွားလာရေးအတွက် တောင်းခံသည့်အခါ အကြံအပိုကို ပံ့ပိုးပေးသည်။ ကား၊ မီနီဘစ်များ အားသင်ရှိသည့်အရပ်သို့လာပြီး သင့်ကို ကြိုရန်အတွက် မည်သို့အချိန်ဇယားချထားမှုများတွင် ကွဲပြားသည့် ကျန်းမာရေး စောင့်ရှောက်မှုအာမခံကဒ်ပြားတိုင်းအတွက် ကွဲပြားသည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံ၏ အမည်ကို ကြည့်ပါ။ အောက်တွင်ဖော်ပြထားသည့် ညွှန်ကြားချက်များကို ကြည့်ပါ။

သင်ခေါ်သည့်အခါ လူနာ၏အမည် အပြည့်အစုံ၊ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံကဒ်ပြားနံပါတ်၊ မွေးသက္ကရာဇ်၊ သင်၏အိမ်လိပ်စာ နှင့် သင်ရက်ချိန်းသွားရမည့် လိပ်စာ စသည့် သတင်းအချက်အလက်များကို သိရှိထားရန် လိုအပ်ပါသည်။

သင်အားအိမ်တိုင်ရာရောက်လာကြိုရန်အတွက် အစီအစဉ်ချရန် သင်၏ရက်ချိန်းသို့သွားရမည့်နေ့မတိုင်ခင် ဌာနဆိုင်ရာရုံးဖွင့်ရက်အတွင်း အနည်းဆုံး ၂ ရက်ကြိုတင်၍ ခေါ်ဆိုရန်လိုအပ်ပါ သည်။ ဥပမာ သင်၏ ရက်ချိန်း သည် တနင်္လာနေ့ဖြစ်ပါက ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့ကတည်းက ခေါ်ယူရန်လိုအပ်ပါသည်။

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံအား သင့်အား လာကြိုရန်အတွက် ချိန်းဆိုထားပါက သင်သည် လာမကြိုခင် တနင်္လာရက်ကြို၍ အဆင်သင့်ဖြစ်နေရန် လိုအပ်ပါသည်။

ကား၊ ဘစ်ကားများသည် ဘီးတပ်လှည်းများဖြင့်သွားသည့် သူများကိုပါ သယ်ဆောင်သွားနိုင်သည်။

- သင်အား ခရီးသည်နံပါတ်၊ ခရီးစဉ်နံပါတ်တစ်ခု နှင့် ခရီးသွားလာမှုနှင့်ပတ်သက်သည့် လမ်းညွှန် ကို ပေးလိမ့်မည်။ တချို့အချက်အလက်များသည် သင့်အတွက် ရှင်းလင်းမှုမရှိပါက ကျေးဇူးပြု၍ မေးမြန်းပါ။ သင့်အားလာကြိုမည့် ကား၏ ပုံသဏ္ဌာန်၊ သင့်အားလာကြိုမည့်အချိန်နှင့် သင်သည် မည်သည့်အရာကို ဖော်ပြပြောဆိုရန်အတွက် လိုအပ်သည်ကို နားလည်ထားရန် လိုအပ်ပါသည်။
- သင်၏ ရက်ချိန်းလုပ်ဆောင်မှုကိစ္စ ပြီးစီးပါ သင်အားမည်သို့လာကြိုမည်ကို မေးရန်မမေ့ပါနှင့်။ သင်၏ ကိစ္စ ပြီးဆုံး ပါက ဖုန်းခေါ်ရန်လိုအပ်ပါသည်။ သင်သည် မည်သည့်ဖုန်းနံပါတ်ကို ခေါ်ဆိုရမည်၊ ဘာကို ပြောဆိုရမည်၊ ဘယ်အချိန် သင်၏ ကိစ္စပြီးဆုံးမည်ဆိုသည် ကို သိထားရန်လိုအပ်ပါသည်။ အကယ်၍

သင်သည် အင်္ဂလိပ်လို ကောင်းမွန်စွာ မပြောနိုင်လျှင် သင့်အားလာကြိုရန်အတွက် ဆရာဝန်ဆေးခန်းမှ ဧည့် ကြိုအား အကူအညီ တောင်းခံနိုင်သည်။

ကျန်းမာရေးစောင့်ရှောက်မှုအာမခံ(မယ်ဒီကိတ်)များ၏ စာရင်းများ

၁။ ဘတ်အိုင်း လူထုကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်

- သင်သည် အင်္ဂလိပ်စကားကို ကောင်းမွန်စွာ မပြောနိုင်ပါက အဖွဲ့ဝင်များဝန်ဆောင်မှုလုပ်ငန်း ဖုန်းနံပါတ်၆၆၆၂၄၆၂၄၅၈ သို့ခေါ်ယူ၍ စကားပြန်တောင်းဆိုနိုင်ပါသည်။ “ကျွန်ုပ် မြန်မာစကား ပြောပါသည်။ စကားပြန် တယောက် လိုအပ်ပါသည်။”ဟု ပြောပါ။
- စကားပြန်အား ဖုန်းဖြင့်ပြောဆိုသောအခါ၊ သင်၏နေအိမ်မှ ကျန်းမာရေး ရက်ချိန်းသွားမည့်နေရာသို့ ကားအကြို အပို့အတွက် အစီအစဉ်ဆွဲပေးရန်အတွက် တောင်းခံပါ။
- သင်သည် အင်္ဂလိပ်စကားပြောနိုင်ပါက တီအမ်အက်စ် ၈၆၆-၅၃၁-၀၆၁၅ သို့ တိုက်ရိုက်ခေါ်ဆိုပါ။
- အခြားတစ်စုံတယောက်က သင့်အားအကူအညီပေးရန် ဖုန်းခေါ်ဆိုပါက ၊ “အဖွဲ့ဝင်သည် ကားအကြို အပို့ကိစ္စကိုဖုန်းခေါ်ယူရန်အတွက် အင်္ဂလိပ်စကား မပြောတတ် သောကြောင့် သူတို့ကိုယ်တိုင် မစီစဉ် နိုင်ပါ” သူတို့အား ပြောရန်လိုအပ် ပါသည်။ သို့သော် သင်သည် ဖုန်းခေါ်ပေးသူ၏ ဘေးတွင်ရှိနေရပါ မည်။

၂။ ကဲယားဆိုစ်

- သင်သည် အင်္ဂလိပ်စကားမပြောနိုင်ပါက နိုင်ငံတကာဟော့လိုင်နံပါတ် ၈၀၀-၂၂၅-၅၂၅၄ သို့ဖုန်းခေါ်ပါ ပြီး ဘာသာပြန်တောင်းဆိုနိုင်ပါသည်။ “ကျွန်ုပ် မြန်မာ/ကရင်/နီပေါ စကား ပြောပါ သည်။ စကားပြန် တယောက် လိုအပ်ပါသည်။”ဟု ပြောပါ။ သူတို့သည် ၃ဘက်ဆုံ၍ ဖုန်းဖြင့် ပြောဆို ပြီး သွားလာရေးအတွက် ကဲယားဆိုစ် မှ စီစဉ်ပေးပါလိမ့်မည်။
- ကဲယားဆိုစ်မှ သင့်အားအဖွဲ့ဝင်ကုတ်နံပါတ်ကို ပေးပါလိမ့်မည်။ သင်သည် ထိုနံပါတ်ကို သင်၏ သွားလာရေး အတွက် ဖုန်းခေါ်ယူတိုင်း အသုံးပြုရန်လိုအပ်ပါသည်။
- ဘာသာပြန်အား ဖုန်းဖြင့်ပြောဆိုပါက၊ သင်၏နေအိမ်မှ ကျန်းမာရေး ရက်ချိန်းသွားမည့်နေရာသို့ ကားအကြို အပို့အတွက် အစီအစဉ်ဆွဲပေးရန်အတွက် တောင်းခံပါ။
- သင်သည် အင်္ဂလိပ်စကားပြောနိုင်ပါက သွားလာရေး ဝန်ဆောင်မပြုလုပ်ငန်း ၈၀၀-၉၉၃-၀၇၈၀ သို့ တိုက်ရိုက် ခေါ်ဆို၍ ၃ ကိုရွေးချယ်ပြီးနောက် ၁ နှင့် ၅ ကိုရွေးချယ်ပါ။
- အခြားတစ်စုံတယောက်က သင့်အား ဖုန်းခေါ်ဆိုရန်အတွက် အကူအညီပေးပါက ၊ “အဖွဲ့ဝင်သည် အင်္ဂလိပ်စကား မပြောတတ်သောကြောင့် သူကိုယ်တိုင် ကားအကြိုအပို့အတွက် သူတို့ကိုယ်တိုင်

မစီစဉ်နိုင်ပါ” သူတို့အား ပြောရန်လိုအပ်ပါသည်။ သို့သော် သင်သည် ထိုဖုန်းခေါ်ပေးသည့်သူ၏ ဘေးတွင်ရှိရန်လိုအပ်ပါသည်။

- သူတို့သည် တနှစ်လုံးအတွက် အသွားအပြန်ခရီးစဉ်ပေါင်း ၁၅ ကြိမ်သာ ခွင့်ပြုသည်။

၃။ ယူနိုက်တက် ဟတ်ကဲကွန်မြူနတီပလန်

- အဖွဲ့ဝင်များဝန်ဆောင်မှုလုပ်ငန်း ဖုန်းနံပါတ်-၈၀၀-၈၉၅-၂၀၁၇ သို့ခေါ်ယူ၍ ၁ ကို ရွေးချယ်၍ သွားလာရေး အတွက် စီစဉ်ပါ။ သင်သည် အင်္ဂလိပ်စကားမပြောဆိုနိုင်ပါက ဘာသာပြန်တောင်းဆို နိုင်ပါသည်။ “ကျွန်ုပ် မြန်မာ/ကရင်/နီပေါ စကား ပြောပါသည်။ စကားပြန် တယောက် လိုအပ်ပါ သည်။” ဟု ပြောပါ။
- ဘာသာပြန်အား ဖုန်းဖြင့်ပြောဆိုပါက၊ သင်၏နေအိမ်မှ ကျန်းမာရေး ရက်ချိန်းသွားမည့်နေရာသို့ ကားအကြို အပို့အတွက် အစီအစဉ်ဆွဲပေးရန်အတွက် တောင်းခံပါ။
- အခြားတစ်စုံတယောက်က သင့်အား ဖုန်းခေါ်ဆိုရန်အတွက် အကူအညီပေးပါက ၊ “အဖွဲ့ဝင်သည် အင်္ဂလိပ်စကား မပြော တတ် သောကြောင့် သူတို့ကိုယ်တိုင် ကားအကြို အပို့အတွက် သူတို့ကိုယ်တိုင် မစီစဉ်နိုင်ပါ” သူတို့အား ပြောရန်လိုအပ်ပါသည်။ သို့သော် သင်သည် ထိုဖုန်းခေါ်ပေးသည့်သူ၏ ဘေးတွင်ရှိရန်လိုအပ်ပါသည်။
- သူတို့သည် တနှစ်လုံးအတွက် အသွားအပြန်ခရီးစဉ်ပေါင်း ၁၅ ကြိမ်သာ ခွင့်ပြုသည်။

၄။ စထရိုက် ကျန်းမာရေးစောင့်ရှောက်မှုအာမခံ(အန်အီးတီ) – အရေးပေါ် သွားလာရေး ပံ့ပိုးမှုမရှိပါ။

- သူတို့ထံတွင် ဘာသာပြန်မည့်သူမရှိပါက သင်ကိုယ်တိုင် အင်္ဂလိပ်လိုပြောဆိုရန် လိုအပ်ပါသည်။ သင်ထံတွင် သင့်အားကူညီ၍ ဖုန်းခေါ်ပေးမည့်သူ ရှိလိမ့်မည် ။ သို့သော် သင်သည် သူတို့ဖုန်းဖြင့် ခေါ်ဆိုသည့် အခါတွင် ရှိနေရန် လိုအပ်ပါသည်။
- သွားရောက်သည့် အရေအတွက်ကို ကန့်သန့်ထားမှုမရှိပါ။
- သင်သည် ဝန်ဆောင်မှုရခဲ မှ မည်သည့် ဝန်ဆောင်မှုကို မဆို ရွေးချယ်နိုင်သည်။ သူတို့က သင့်အား အဖွဲ့ဝင် နံပါတ် နှင့် ခရီးစဉ်နံပါတ်ကို ပေးလိမ့်မည်။
- မက်ထရို အက်စ်ကတ် – ၃၃၀-၇၆၂-၇၂၆၇ လိုင်းခွဲ ၃၀၂၁
- ရတ်ခရော့စ် – ၃၃၀-၅၃၅-၂၆၉၉
- ယူနိုက်တက် ဒစ်အာဘစ်လာတီဆားဗစ်စ် – ၃၃၀-၇၆၂-၉၇၅၁